

第 1 課 電子マネーでお願いします

目標

ငွေရှင်းကောင်တာမှာပိုက်ဆံရှင်းတဲ့အခါ ဆိုင်ဝန်ထမ်းကမေးခွန်းမေးတဲ့အခါမှာဖြေနိုင်သွားမယ်။

会話

ဆိုင်ဝန်ထမ်း : မင်္ဂလာပါ။

ဈေးဝယ်သူ : ဒါလေးပေးပါ။

ဆိုင်ဝန်ထမ်း : ယမ်း၁၀၀တန်ပစ္စည်းကတစ်ခု၊ ယမ်း၂၅၀တန်ကတစ်ခုနော်။ ကျေးဇူးတင်ပါတယ်။ ယမ်း ၄၅၀ကျပါတယ်။ ပလပ်စတစ်အိတ်ကပိုက်ဆံပေးရပါတယ်။ ယူမလားရှင့်/ခင်ဗျာ

ဈေးဝယ်သူ : မယူတော့ပါဘူး။ My Bag(ကိုယ်ပိုင်အိတ်ကိုဆိုလိုသည်။) ပါလာလို့။ ရပါပြီ။

ဆိုင်ဝန်ထမ်း : ဟုတ်ကဲ့၊ နားလည်ပါပြီ။ ပိုက်ဆံကဘာနဲ့ရှင်းမလဲရှင့်/ခင်ဗျာ။

ဈေးဝယ်သူ : Denshi Mane (မြန်မာနိုင်ငံမှ Kpay, Wave Payတို့နှင့်အတူတူဖြစ်သည်။) နဲ့ရှင်းပါမယ်။

ဆိုင်ဝန်ထမ်း : ဒီအပေါ်လေးကိုတင်ပေးပါ။

ဈေးဝယ်သူ : ဟုတ်ကဲ့။

ဆိုင်ဝန်ထမ်း : လက်ကျန်ငွေကတော့ ငွေလက်ခံဖြတ်ပိုင်းမှာစစ်ပေးပါ။

ဈေးဝယ်သူ : ဟုတ်ကဲ့။

ဆိုင်ဝန်ထမ်း : ကျေးဇူးတင်ပါတယ်။ နောက်လဲလာဝယ်ပါအုံးရှင့်/ခင်ဗျာ။

ことば

現金 ငွေသား レジ袋 ဆိုင်မှပေးသောကျွတ်ကျွတ်အိတ် 有料 အခပေး

マイバッグ စတိုးဆိုင်မှပေးသောအိတ်မသုံးပဲမိမိဘာသာယူလာသောအိတ်

けっこうです ရပါပြီ 支払い方法 ငွေပေးချေနည်းလမ်း

いかかなさいますか ဘယ်လိုလုပ်ပေးရမလဲရှင်/ခင်ဗျာ

電子マネー Kpayကဲ့သို့ငွေပေးချေနည်းလမ်း ကာဒ် တင်သည်။

残高 လက်ကျန်ငွေ レシート ပြေစာ 確認する စစ်ဆေးသည်။

またお越しくださいませ နောက်လည်းလာဝယ်ပါအုံး ပွိုင့်စုခြင်း

~に対して ~နှင့်ပတ်သက်ပြီး おつり အကြွေ

ニコニコする ပြုံးတုံးတုံးလုပ်သည်။